



ကမ္ဘောဇဘဏ်ကတ်ကိုင်ဆောင်သူ၏သဘောတူညီချက်

စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်

ကမ္ဘောဇဘဏ်၏ ကတ်အား ဝင်ရောက်အသုံးပြုသူများအနေဖြင့် အောက်တွင်ဖော်ပြထားသော စည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက်များအား အတိအကျလိုက်နာကြရန် ကမ္ဘောဇဘဏ်လီမိတက်က ထုတ်ပြန်ပြဋ္ဌာန်းလိုက်ပါသည်။ ကမ္ဘောဇဘဏ်၏ ကတ် အား တောင်းခံခြင်း သို့မဟုတ် အသုံးပြုခြင်း သို့မဟုတ် ယင်းဝန်ဆောင်မှုများအား ကတ်ကိုင်ဆောင်သူ ကိုယ်စား အခြားသူတစ်ဦးဦးက အသုံးပြုစေရန်ခွင့်ပြုခြင်းများသည် အခါအားလျော်စွာပြောင်းလဲနိုင်သည်ဖြစ်သော ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များကို ကတ်ကိုင်ဆောင်သူ ကဝန်ခံ အသိအမှတ်ပြု ခြင်းဖြစ်သည်။

၁။ အဓိပ္ပါယ်ဖွင့်ဆိုချက်

- ၁။၁။ “ငွေစာရင်း ” ဆိုသည်မှာ ကတ်ကိုင်ဆောင်သူက ကမ္ဘောဇဘဏ် တွင်ငွေအပ်နှံရန်ဖွင့်လှစ်ထားသည့် စာရင်းကို ဆိုလိုသည်။
- ၁။၂။ “ငွေစာရင်းအမှတ်” ဆိုသည်မှာ ကတ်အသုံးပြုမှုအတွက် ကျသင့်ငွေအားနှုတ်ယူရန် ကတ်ကိုင်ဆောင်သူက သတ်မှတ် ပေးထားသည့် စာရင်းကို ဆိုလိုသည်။
- ၁။၃။ “ATM” ဆိုသည်မှာ အလိုအလျောက်ငွေထုတ်စက်ကိုဆိုလိုသည်။
- ၁။၄။ “အလုပ်ဖွင့်ရက်” ဆိုသည်မှာ စနေ၊ တနင်္ဂနွေ နှင့်မြန်မာနိုင်ငံအတွင်းရှိ အများပြည်သူရုံးပိတ်ရက်များမပါ အခြားသော နေ့ကို ဆိုလိုသည်။
- ၁။၅။ “ကမ္ဘောဇဘဏ်” ဆိုသည်မှာ အနာဂတ်တွင် ကမ္ဘောဇဘဏ်က ဖွင့်လှစ်ထူထောင်မည့် မည်သည့်ဘဏ်ခွဲမျိုးမဆို အပါအဝင် ကမ္ဘောဇဘဏ်လီမိတက်နှင့် ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲအားလုံးကိုဆိုလိုသည်။
- ၁။၆။ “ကတ်” ဆိုသည်မှာ ATM စက်များတွင်ဖြစ်စေ၊ EFTPOS စက်များတွင်ဖြစ်စေ အသုံးပြုရန်အတွက် ကမ္ဘောဇဘဏ်က ကတ် ကိုင်ဆောင်သူထံသို့ထုတ်ပေးထားသော ATM/Debit ကတ်များကိုဆိုလိုသည်။
- ၁။၇။ “ကတ်ကိုင်ဆောင်သူ” ဆိုသည်မှာ ATM/Debit များအားထုတ်ပေးထားသည့် ကမ္ဘောဇဘဏ်၏ကတ်ကိုင်ဆောင်သူ ကိုဆိုလိုသည်။
- ၁။၈။ “ဗဟိုဘဏ်” ဆိုသည်မှာမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကိုဆိုလိုသည်။



- ၁။၉။ “ကျပ်ငွေ” ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တရားဝင်အသုံးပြုနေသော ငွေကြေးစနစ်ကို ဆိုလိုသည်။
- ၁။၁၀။ “PIN သို့မဟုတ် Green PIN” ဆိုသည်မှာ ကတ်အားအသုံးပြုနိုင်ရန်အတွက် ပေးထားသည့် တစ်ဦးချင်း အသိအမှတ်ပြု နံပါတ် နှင့် Green PIN သည် Debit Card အတွက် ကမ္ဘောဇဘဏ်တွင် မှတ်ပုံတင်ထားသော ကတ်ကိုင်ဆောင်သူ၏ မိုဘိုင်းနံပါတ်မှတစ်ဆင့် Card ရရှိချိန်တွင် ချက်ချင်းရရှိမည့် PIN ဖြစ်သည်။
- ၁။၁၁။ “POS” ဆိုသည်မှာ ကတ်ကိုင်ဆောင်သူကပြုလုပ်သည့် ပေးချေမှုများအား လက်ခံရန် ကမ္ဘောဇဘဏ်က အသိအမှတ် ပြုထားသည့် ကုန်သည်၏ဆိုင်များတွင်ရှိသည့် Point of Sale Terminal ကိုဆိုလိုခြင်းဖြစ်သည်။
- ၁။၁၂။ “Website” ဆိုသည်မှာ www.kbzbank.com တွင်ရှိသည့် ကမ္ဘောဇဘဏ်၏ ဝက်ဆိုက်ကိုဆိုလိုသည်။

၂။ ကတ်နှင့်ပတ်သက်သည့်စည်းကမ်းချက်များ

- ၂။၁။ ကတ်သည်မည်သည့်အချိန်တွင်မဆို ကမ္ဘောဇဘဏ်မှ ပိုင်ဆိုင်သောပစ္စည်းဖြစ်သည်။
- ၂။၂။ ကတ်ကိုင်ဆောင်သူကပေးသည့်သတင်းအချက်အလက်များသည် မှားယွင်းခြင်း နှင့်/သို့မဟုတ် ကတ်အားအလွဲသုံးခြင်း ဟု နောက်ပိုင်းတွင်တွေ့ရှိရပါက ကတ်အား သိမ်းဆည်းခြင်း/ဖျက်သိမ်းခြင်းများပြုလုပ်ရန်အတွက် ကမ္ဘောဇဘဏ်တွင် အကြောင်းမဲ့အခွင့်အရေးရှိသည်။
- ၂။၃။ ကတ်ကိုလွှဲပြောင်း၍မရဘဲ ကတ်ကိုင်ဆောင်သူတစ်ဦးတည်းသာလျှင်သီးသန့်အသုံးပြုရန်ဖြစ်သည်။
- ၂။၄။ အဖွဲ့ဝင်အဖြစ်မှရပ်စဲခြင်း၊ ကတ်နှင့်တွဲလျက်ရှိသည့် အခွင့်အရေးများအားရုပ်သိမ်းခြင်း သို့မဟုတ် သက်တမ်း ကုန်သွား သည့်ကတ်အား သက်တမ်းတိုးမပေးခြင်းများကို အချိန်မရွေးပြုလုပ်နိုင်သည့်အခွင့်အရေးရှိပြီး ကတ်အား ပြန်လည်အပ်နှံ ရန်အတွက် ကတ်ကိုင်ဆောင်သူအား တောင်းခံခြင်းများပြုလုပ်နိုင်သည်။
- ၂။၅။ ကမ္ဘောဇဘဏ်သည် အကြောင်းပြချက်ပေး၍ဖြစ်စေ၊ အကြောင်းပြချက်မပေးဘဲဖြစ်စေ ဤသဘောတူညီချက်အရ ရှိနေသည့် ကတ်ကိုင်ဆောင်သူ၏ပေါ်လွင်နေသော တာဝန်ဝတ္တရားများ ကိုမထိခိုက်စေဘဲ မည်သည့်အချိန်တွင်မဆို ဝန်ဆောင်မှုအား ရပ်စဲခြင်း သို့မဟုတ် အဆုံးသတ်ခြင်းပြုလုပ်နိုင်သည်။
- ၂။၆။ မည်သည့်အကြောင်းကြောင့်မဆို အဖွဲ့ဝင်အဖြစ်မှရပ်စဲခြင်း၊ အခွင့်အရေးများအားရုပ်သိမ်းခြင်းပြုလုပ်သည်နှင့် ထိုအကြောင်းကြားချက်ကို လက်ခံရရှိသည့်နေ့မှစ၍ (၇) ရက်အတွင်း ကတ်အား ကမ္ဘောဇဘဏ်၏ ကတ်ဌာနသို့ ပြန်လည်အပ်နှံရမည်ဖြစ်သည်။ ကတ်အား ကမ္ဘောဇဘဏ်သို့ ပြန်လည်အပ်နှံခြင်းမပြုသေးသည့်အတောအတွင်း ကတ်

အသုံးပြုမှုပေါ်ပေါက်လာရသည့် ငွေတောင်းခံလွှာများအတွက်ပေးချေမှုသည် ကတ်ကိုင်ဆောင်သူ၏တာဝန်သာ ဖြစ်သည်။

၂။၇။ အခွင့်အရေးများအားရုပ်သိမ်းကြောင်း သို့မဟုတ် အဖွဲ့ဝင်အဖြစ်မှရပ်စဲကြောင်း အသိပေးပြီးနောက်တွင် ကတ်အား ဆက်လက်အသုံးပြုခြင်းသည် လိမ်လည်မှုမြောက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေများ နှင့်အညီ ကမ္ဘောဇဘဏ်၏ ဥပဒေကြောင်းအရတရားစွဲဆိုမှုကိုခံရမည်။

၂။၈။ ကတ်တွင်ဖော်ပြထားသည့် သက်တမ်းကုန်ဆုံးမည့်ရက်မတိုင်မီ တစ်လအလိုတွင် ကတ်အား ပယ်ဖျက်ခြင်း သို့မဟုတ် သက်တမ်းဆက်လက်မတိုးခြင်းများအတွက် ကတ်ကိုင်ဆောင်သူသည် ကမ္ဘောဇဘဏ်သို့ စာဖြင့်ရေးသား အကြောင်း ကြားရမည်။

၃။ ကတ်သက်တမ်း

ကတ်တွင် လ/နှစ် ပုံစံဖြင့်ဖော်ပြထားသော လအကုန်ထိသာလျှင် ကတ်သည်သက်တမ်းရှိမည်ဖြစ်သည်။

၄။ PIN

၄။၁။ ကတ်ကိုင်ဆောင်သူမှ ကတ်ကို လျှောက်ထားပြီးနောက် ကမ္ဘောဇဘဏ် ဝန်ထမ်းမှ ကတ်ကိုင်ဆောင်သူထံသို့ ကတ်ကို ထုတ်ပေးမည်ဖြစ်သည်။ ကတ်ကိုင်ဆောင်သူသည် ကတ်ကိုစတင်ဖွင့်ရန် ပထမဆုံးအကြိမ်အတွက် Green PIN ရှိရန် လိုအပ်ပါသည်။ Green PIN ကိုလက်ခံရရှိရန် ကတ်ကိုင်ဆောင်ထားသူမှ ရရှိသော ကတ်အား ကမ္ဘောဇဘဏ် ATM စက်အတွင်းသို့ထည့်သွင်းရမည်ဖြစ်သည်။ ထို့နောက် ကတ်ကိုင်ဆောင်ထားသူသည် ကတ်ဖွင့်ခြင်းတွင် မှတ်ပုံတင်ထား ပြီးဖြစ်သည့် ဖုန်းနံပါတ်မှတစ်ဆင့် Green PIN ကို SMS ဖြင့် လက်ခံရရှိမည်ဖြစ်သည်။ ကတ်ကိုင်ဆောင်သူမှ ရရှိထား သည့် ကတ်နှင့် Green PIN နှင့်ပတ်သက်လျှင် ကတ်ကိုင်ဆောင်သူ၏ တာဝန်သာလျှင်ဖြစ်သည်။

၄။၂။ ကတ်ကိုင်ဆောင်သူသည် အခြားမည်သူ့ကိုမဆို PIN သို့မဟုတ် Green PINကို ထုတ်ဖော်ပြောဆိုခြင်း သို့မဟုတ် ကတ်အား ပေးထားခြင်းများ မပြုရ။ transaction ပြုလုပ်ချိန်တွင် မှန်ကန်သည့် အသိအမှတ်ပြုမှု (identification) ဖြင့် ကတ်အားအသုံးပြုပြီးဆောင်ရွက်သည့် transaction များအားလုံးအတွက် ကတ်ကိုင်ဆောင်သူကအပြည့်အဝ တာဝန်ယူ ရမည်။

- ၄။၃။ ကတ်ကိုင်ဆောင်သူ၏အကျိုးစီးပွားအတွက် ၎င်းစိတ်ကြိုက် PIN သို့ပြောင်းလဲရန်အကြံပြုပါသည်။ ထိုသို့ဆောင်ရွက်ရန် အတွက် ၎င်းသည် ကမ္ဘောဇဘဏ် ATM စက်များတွင် PIN နံပါတ်ပြောင်းလဲမှုလုပ်ငန်းစဉ်အား ရွေးချယ်မှုကို အသုံးပြုနိုင်ပါသည်။
- ၄။၄။ PIN အား (၃) ကြိမ်မှားယွင်း၍နှိပ်မိလျှင် ကမ္ဘောဇဘဏ်က သင့်တင့်လျောက်ပတ်သည့် အတည်ပြုမှုကို လုပ်ပြီးသည် အထိ ကတ်ကိုင်ဆောင်သူ၏ကတ်ပိတ်သွားမည်ဖြစ်သည်။
- ၄။၅။ ကတ်သည် ကတ်ကိုင်ဆောင်သူထံတွင်သာရှိရမည်ဖြစ်ပြီး မည်သူတစ်စုံတစ်ဦးတစ်ယောက်ထံကိုမျှ လွှဲပြောင်းခြင်း မပြုရ။
- ၄။၆။ ကတ်အားခွင့်ပြုချက်မရဘဲ အသုံးပြုခြင်းအတွက် ကမ္ဘောဇဘဏ်က တာဝန်ယူမည်မဟုတ်ဟူသည့် စည်းကမ်းချက်ဖြင့် ကတ်အားထုတ်ပေးထားခြင်းဖြစ်သည်။ ထိုတာဝန်သည် ကတ်ကိုင်ဆောင်သူ၏တာဝန်သာလျှင်ဖြစ်သည်။ ကတ်နှင့် PIN သို့မဟုတ် Green PIN နံပါတ်အား ပိုက်ဆံအိတ်၊ လက်ကိုင်အိတ် သို့မဟုတ် Phone အတွင်းထည့်၍ ယူမသွားရန်နှင့် မည်သည့်နေရာတွင်မဆို ကတ်နှင့် PIN သို့မဟုတ် Green PIN နံပါတ်အား လက်လွတ်စပယ်ထားခြင်းမပြုရန်အတွက် ကတ်ကိုင်ဆောင်သူကဆောင်ရွက်ရမည်ဖြစ်သည်။
- ၄။၇။ PIN သို့မဟုတ် Green PIN နံပါတ်အားအမှတ်တမဲ့ ထုတ်ဖော်ပြောဆိုမိသည်ဆိုပါက PIN နံပါတ်အား ကတ်ကိုင်ဆောင် သူကချက်ခြင်း လဲပစ်ရမည်ဖြစ်သည်။
- ၄။၈။ မည်သည့်ပုဂ္ဂိုလ်ထံသို့မဆိုဖြစ်စေ၊ မည်သည့် တတိယအုပ်စုဝင်ထံသို့ဖြစ်စေ ကတ်အားပေးလိုက်ခြင်း သို့မဟုတ် PIN သို့မဟုတ် Green PIN နံပါတ်အား ထုတ်ဖော်ပြောဆိုခြင်း မပြုရန် ကတ်ကိုင်ဆောင်သူကဆောင်ရွက်ရမည်။ ထိုသို့ထုတ်ဖော်ပြောဆိုခြင်း သို့မဟုတ် PIN သို့မဟုတ် Green PIN နံပါတ်အား လုံခြုံစွာထားခြင်းများအတွက် ကတ်ကိုင်ဆောင်သူတွင်သာလျှင် တာဝန်ရှိမည်ဖြစ်သည်။
- ၄။၉။ ကတ်ပျောက်ဆုံး/ခိုးယူခံရခြင်း၊ ပျက်စီးခြင်းနှင့် PIN သို့မဟုတ် Green PIN နံပါတ်ကိုပြောဆိုမိခြင်းများအတွက် ကမ္ဘောဇဘဏ်သို့ စာဖြင့်ရေးသားပြီး အသိပေးအကြောင်းကြားရန် ကတ်ကိုင်ဆောင်သူကသဘောတူပါသည်။ ထိုသို့ သောအသိပေး အကြောင်းကြားမှုကို ကမ္ဘောဇဘဏ်က လက်ခံရရှိပြီး၊ မှတ်တမ်းတင်ထားချိန်မတိုင်မီတွင် ပြုလုပ်သည့် transaction တိုင်းသည် ကတ်ကိုင်ဆောင်သူ၏တာဝန်သာလျှင်ဖြစ်သည်။

၅။ ကတ်ပျောက်ဆုံးခြင်း



- ၅။၁။ ကတ်ပျောက်ဆုံး/ခိုးယူခံရလျှင် ကတ်ကိုင်ဆောင်သူသည် ကတ်အားထုတ်ယူခဲ့သည့်ဘဏ်ခွဲသို့ ချက်ခြင်း အသိပေး အကြောင်းကြားရမည်။
- ၅။၂။ ကတ်ပျောက်ဆုံးကြောင်း အသိပေးအကြောင်းကြားချက်ကို ကမ္ဘောဇဘဏ်က မှတ်တမ်းတင်ထားချိန်အထိ ကတ်အား တရားမဝင်အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာရသော ငွေကြေးဆုံးရှုံးမှုသည် ကတ်ကိုင်ဆောင်သူ၏စာရင်းမှ သာဖြစ်ပါမည်။
- ၅။၃။ ပျောက်ဆုံးသွားသည့်ကတ် သို့မဟုတ် PIN နံပါတ်အား အစားထိုးထုတ်ပေးခြင်းအတွက် ကမ္ဘောဇဘဏ်က အခါအားလျော် စွာသတ်မှတ်မည့် အခအားကောက်ခံမည်ဖြစ်သည်။
- ၅။၄။ ဤနေရာတွင်ဖော်ပြထားသော စည်းကမ်းသတ်မှတ်ချက်များအားကတ်ကိုင်ဆောင်သူက လိုက်နာမှုမရှိသည့်အတွက် ကမ္ဘောဇဘဏ်က ကျခံရမည့်/ကျခံရန်ရှိသည့် ဆုံးရှုံးမှုများ၊ ပျက်စီးမှုများ၊ ကျသင့်ငွေများ သို့မဟုတ် အသုံးစရိတ်များ အားလုံး အတွက် ကတ်ကိုင်ဆောင်သူက ကမ္ဘောဇဘဏ်အားလျော်ကြေးပေးရမည်။

၆။ အခ

- ၆။၁။ ကတ်ဖြင့် ကတ်ကိုင်ဆောင်သူထံသို့ ကမ္ဘောဇဘဏ်က ဝန်ဆောင်မှုပေးနေခြင်းအားထောက်ရှုပြီး နှစ်စဉ်ကြေး တောင်းခံခြင်း၊ ကတ်အတွက်အခကောက်ခံခြင်း၊ အခြားသော ATM/Debit ကတ် ထုတ်ပေးရသည့်အခ၊ transaction ရှင်းတမ်း ထုတ်ပေးခ များကို ကမ္ဘောဇဘဏ်က တောင်းခံသွားမည်ဖြစ်သည်။
- ၆။၂။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို မည်သည့်အကြောင်းကြောင့်ဖြစ်စေ ၎င်း၏တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ဖော်ပြပါ အခများအားပြင်ဆင်ပြောင်းလဲသတ်မှတ်နိုင်သည်။

၇။ ပေးရန်တာဝန်ကန့်သတ်ချက်

- ၇။၁။ ပေါ့လျော့မှု၊ ချန်လှပ်ထားရှိမှုကြောင့်ဖြစ်စေ၊ ဆိုင်ဝန်ထမ်း၊ ကိုယ်စားလှယ်ကြောင့်ဖြစ်စေ သို့မဟုတ် ဆိုင်ရှင်ထံသို့ ပေးချေမှုပြုလုပ်ခြင်း အားငြင်းဆိုခံရခြင်းကြောင့်ဖြစ်စေ ကမ္ဘောဇဘဏ်တွင်တာဝန်မရှိစေရ။
- ၇။၂။ စက်ကြောင့်ဖြစ်သည့်မှားယွင်းမှု၊ နည်းပညာပိုင်းဆိုင်ရာအမှားအယွင်း၊ အချက်အလက်မှားယွင်းခြင်းနှင့် ဆက်သွယ်မှု ပြတ်တောက်ခြင်းများအတွက် ကမ္ဘောဇဘဏ်တွင်တာဝန်မရှိစေရ။
- ၇။၃။ အဖွဲ့တစ်ခုက ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ ပေါ့လျော့စွာဆောင်ရွက်ခြင်းကြောင့်ဖြစ်စေ၊ ယင်းအဖွဲ့၏ ရာထူးတွင် ထိုက်တန်စွာရှိနေရမည့်ပုဂ္ဂိုလ်၏ အလေးထားဆောင်ရွက်မှုနှင့်ကျွမ်းကျင်မှုမရှိခြင်းကြောင့်ဖြစ်စေ ဆုံးရှုံးမှုများ ဖြစ်ပေါ်လာခြင်း မဟုတ်ဟုဆိုပါက ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း

သို့မဟုတ် ယင်းတို့နှင့် ဆက်စပ်၍ဖြစ်ပေါ်လာရသော မည်သည့်တာဝန်ရှိမှုဆိုင်ရာ အယူအဆ ကြောင့်မဆို ပေါ်ပေါက်လာရသည့် မည်သည့်အကျိုးအမြတ်ဆုံးရှုံးမှု၊ အချက်အလက်ဆုံးရှုံးမှု၊ အသုံးပြုနိုင်ခြင်းဆုံးရှုံးမှု၊ ကုန်ကျစရိတ်များ၊ စီးပွားရေးလုပ်ငန်းပြတ်တောက်မှု သို့မဟုတ် အခြားသော ထူးခြားဖြစ်စဉ်များ၊ တိုက်ရိုက်ဖြစ်စေ၊ ထိရောက်သော ပြစ်ဒဏ်ချမှတ်မှုကြောင့်ဖြစ်စေ၊ နောက်ဆက်တွဲပျက်စီးဆုံးရှုံးမှုကြောင့်ဖြစ်စေ ပေါ်ပေါက်လာရသော မည်သည့်ဆုံးရှုံးမှု အတွက်မဆို မည်သည့်အဖွဲ့မဆိုသည် အခြားသောအဖွဲ့အပေါ်တွင်တာဝန်မရှိစေရ။

၈။ လျော်ကြေး

၈။၁။ ဤနေရာတွင်ဖော်ပြထားသောစည်းကမ်းသတ်မှတ်ချက်များအားကတ်ကိုင်ဆောင်သူက လိုက်နာမှုမရှိသည့်အတွက် ကမ္ဘောဇဘဏ်ကကျခံရမည့်/ကျခံရန်ရှိသည့် ဆုံးရှုံးမှုများ၊ ပျက်စီးမှုများ၊ ကျသင့်ငွေများ သို့မဟုတ် အသုံးစရိတ်များ အားလုံးအတွက် ကတ်ကိုင်ဆောင်သူက ကမ္ဘောဇဘဏ်အားလျော်ကြေးပေးရမည်။

၈။၂။ ကတ်ဖြင့် ကတ်ကိုင်ဆောင်သူထံသို့ ကမ္ဘောဇဘဏ်က ဝန်ဆောင်မှုပေးနေခြင်းအားထောက်ရှုပြီး ကတ်ကိုင်ဆောင် ထံသို့ ကတ်ဖြင့်ဆောင်ရွက်ပေးသည့်ဝန်ဆောင်မှု ၏အကျိုးဆက်အဖြစ် ကမ္ဘောဇဘဏ်က မည်သည့်အချိန်တွင် မဆိုကျခံရမည့် အရေးယူမှု၊ စောဒကတက်မှု၊ တောင်းဆိုခံရမှု၊ တရားစွဲခံရမှု၊ ဆုံးရှုံးမှု၊ ပျက်စီးမှု၊ ကျခံရမှု၊ နှင့် အသုံးစရိတ် (ကျိုးကြောင်းဆီလျော်သည့် ရှေ့နေခ သာဖြစ်သည်ဟုသာ ကန့်သတ်ထားမှုမရှိသော်လည်း ယင်းအပါအဝင်) များနှင့်စပ်လျဉ်းပြီး ကမ္ဘောဇဘဏ်အား လျော်ကြေးပေးရန်နှင့် ကမ္ဘောဇဘဏ် နှင့်/သို့မဟုတ် ယင်း၏ဝန်ထမ်းများ အားထိခိုက်နစ်နာမှုဖြစ်စေရန် အတွက် အကာအကွယ်ပေးသွားရန် ကတ်ကိုင်ဆောင်သူ ကသဘောတူသည်။

၉။ အသုံးပြုသူ၏အရည်အချင်းပြည့်မီမှု

ဤဝန်ဆောင်မှုအားလုံးအား အသုံးပြုရန်အတွက် ကတ်ကိုင်ဆောင်သူသည် တရားဥပဒေအရတာဝန်ရှိသူဖြစ်ကြောင်း ကတ်ကိုင်ဆောင်သူက ကိုယ်စားပြုပြီးအာမခံသည်။ မှတ်တမ်းထားရှိနိုင်ရေးအတွက် ကတ်ကိုင်ဆောင်သူသည် ကမ္ဘောဇဘဏ်သို့ တရားဝင်အမည်အပြည့်အစုံ၊ မှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလက်မှတ်နံပါတ်၊ စာတိုက်လိပ်စာ၊ ဖုန်းနံပါတ် နှင့် အီးမေးလ် လိပ်စာ များပေးရန်သဘောတူသည်။ ကတ်ကိုင်ဆောင်သူအနေဖြင့် ယင်းသတင်းအချက်အလက်များအား ထိန်းထားရမည့် တာဝန်ရှိသည်။ ကမ္ဘောဇဘဏ်သည် ကတ်ကိုင်ဆောင်သူကပေးသည့် သတင်းအချက်အလက်မှန်သမျှသည် မှန်ကန်၊ တိကျပြီး နောက်ဆုံး အခြေအနေနှင့် ကိုက်ညီမှုရှိကြောင်း မှတ်ယူရမည်ဖြစ်သည်။



၁၀။ ထုတ်ဖော်ပြောဆိုခြင်း

ကမ္ဘောဇဘဏ်သည် ကတ်ကိုင်ဆောင်သူထံမှရရှိထားသည့် ပုဂ္ဂိုလ်ရေးသတင်းအချက်အလက်များအပြင် ကတ်ကိုင်ဆောင်သူ၏ ငွေစာရင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ သို့မဟုတ် ကတ်ကိုအသုံးပြုပြီး ကတ်ကိုင်ဆောင်သူကပြုလုပ်လိုက်သည့် transaction နှင့်သက်ဆိုင်သည့်အချက်အလက်များအား မည်သည့် ဥပဒေပိုင်းဆိုင်ရာအာဏာပိုင်၊ တရားဥပဒေစိုးမိုးရေး အာဏာပိုင် သို့မဟုတ် တရားရုံး များသို့ပေးအပ်နိုင်သည်။ အောက်ပါအကြောင်းများကြောင့် ကမ္ဘောဇဘဏ်သည် ကတ်ကိုင်ဆောင်သူ ၏ကိုယ်ရေးအချက်အလက်များအား ပေးနိုင်သည် -

၁၀။၁။ ဥပဒေ သို့မဟုတ် တရားရုံးအမိန့်နှင့်အညီဖြစ်စေရန်၊

၁၀။၂။ လိမ်လည်မှု၊ လုံခြုံရေး သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များအား ကိုင်တွယ်ဖြေရှင်းရန်၊ စစ်ဆေးရန်၊ လျှော့ပါးသွားစေရန်အတွက် လိုအပ်လာလျှင်

၁၁။ ကတ်ကိုင်ဆောင်သူ၏ ငွေစာရင်းမှထုတ်ယူခြင်း

၁၁။၁။ အပြီးသတ်အတည်ပြုချက်ဖြစ်ပြီး ကတ်ကိုင်ဆောင်သူလိုက်နာရမည့် ဘဏ်၏မှတ်တမ်းများအရ ကတ်အသုံးပြုမှုခြင်းကြောင့် အကျိုးသက်ရောက်မှုဖြစ်လာသည့် transaction များအတွက် ကတ်ကိုင်ဆောင်သူ၏ သတ်မှတ်ထားသည့် စာရင်းမှ ကမ္ဘောဇဘဏ်အနေဖြင့် ထုတ်ယူပိုင်ခွင့်ရှိသည်။ သတ်မှတ်ထားသည့်စာရင်းမှ ထုတ်ယူခြင်းပြုလုပ်ရန် ကတ်ကိုင်ဆောင်သူက ကမ္ဘောဇဘဏ်အားခွင့်ပြုချက်အတိအလင်းပေးထားသည်။

၁၁။၂။ ကတ်ကိုအသုံးပြုပြီး ငွေထုတ်ယူမှုအပါအဝင် ဆောင်ရွက်လိုက်သည့် transaction အားလုံးအတွက် ကတ်ကိုင်ဆောင်သူက သတ်မှတ်ပေးထားသည့် ငွေစာရင်းမှ ကမ္ဘောဇဘဏ်အနေဖြင့်ထုတ်ယူနိုင်သည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ကတ်ကိုင်ဆောင်သူက ၎င်း၏ သတ်မှတ်စာရင်း (များ) မှ transaction (များ) ၏ပမာဏအပြင် ၎င်း၏ ကတ်အသုံးပြုကြောင့် အခများ ရှိသည်ဆိုလျှင် ယင်းတို့အားထုတ်ယူရန် ကမ္ဘောဇဘဏ်သို့ ယတိပြတ် ခွင့်ပြုချက် ပေးထားသည်။

၁၁။၃။ ကတ်နှင့် ပေးခဲ့သည့်ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး ကမ္ဘောဇဘဏ်က ဆုံးဖြတ်သည့် အခနှင့်ကျသင့်ငွေများအတွက် သတ်မှတ် ငွေစာရင်းမှ ကမ္ဘောဇဘဏ်ကထုတ်ယူနိုင်သည်။

၁၂။ နေ့စဉ်ငွေထုတ်ကန့်သတ်ချက်

ကတ်ကိုင်ဆောင်သူပြုလုပ်မည့် နေ့စဉ်ငွေထုတ်မှုအပေါ်ကန့်သတ်ရန် ကမ္ဘောဇဘဏ်တွင်လုပ်ပိုင်ခွင့်ရှိပြီး ထုတ်ပေးမည့် ငွေစက္ကူအမျိုးအစားကိုလည်း ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

၁၃။ TRANSACTION များပြုလုပ်ခြင်း

၁၃။၁။ ATM/POS ကထုတ်ပေးလိုက်သည့် transaction မှတ်တမ်းများမှာအတည်ပင်ဖြစ်ပြီး ကမ္ဘောဇဘဏ်ကစစ်ဆေး၊ ပြင်ဆင်မှုမရှိပါက ယင်းအတိုင်းလိုက်နာရမည်ဖြစ်သည်။ စစ်ဆေး၊ ပြင်ဆင်ထားသည့် ပမာဏကို ကတ်ကိုင်ဆောင်သူက လိုက်နာရမည်။

၁၃။၂။ ကတ်ကိုင်ဆောင်သူလက်မှတ်ထိုးထားသည့် မည်သည့် sales slip မဆိုသည် ကတ်ကိုင်ဆောင်သူကိုယ်တိုင် ကျခံထားမှုကို မှတ်တမ်းတင်ထားသည့် ကျသင့်ငွေများ၏အပြီးသတ်အတည်ပြုချက်ဖြစ်ပြီး ယင်းအား ကတ်ကိုင်ဆောင်သူထံမှ ကမ္ဘောဇဘဏ်က ကောက်ခံသွားမည်ဖြစ်သည်။

၁၃။၃။ ATM transaction များ၏ Transaction Log သည် ကတ်ကိုင်ဆောင်သူကိုယ်တိုင်က ကျခံထားပြီး ထိုနေရာတွင်မှတ်တမ်းတင်ထားသည့် ကျသင့်ငွေများ၏ အပြီးသတ်အတည်ပြုချက်ဖြစ်သည်။ PIN အားစစ်ဆေး အတည်ပြုခြင်း သည် ကတ်ကိုင်ဆောင်သူနှင့် transaction ပြုလုပ်မှု မှန်ကန်ကြောင်း အတည်ပြု ခြင်းဖြစ်သည်။

၁၃။၄။ ကမ္ဘောဇဘဏ်သည် နေ့စဉ်ပြုလုပ်သည့် transaction အရေအတွက်ကို ကတ်တွင် ဖော်ပြပိုင်ခွင့်ရှိသည်။

၁၄။ ခုနှိမ်ပိုင်ခွင့်

တတိယအုပ်စုဝင်ကဖြစ်စေ၊ ကမ္ဘောဇဘဏ်ကဖြစ်စေက မှားယွင်း၍ဖြစ်စေ၊ သို့မဟုတ် မည်သည့် အကြောင်းမဆိုကြောင့်ဖြစ်စေ မှားယွင်းပေးပို့မိသော မည်သည့်ပိုင်ငွေကိုမဆို ပြန်ပေးရန် ကတ်ကိုင်ဆောင်သူထံတွင် တာဝန်ရှိသည်။ ထိုသို့သောငွေကြေးသည် ကတ်ကိုင်ဆောင်သူက မှန်မှန်ကန်ကန်ပိုင်ဆိုင်ရရှိရမည့်ငွေကြေးမဟုတ်သည့်အတွက် ကမ္ဘောဇဘဏ်သည် ထိုသို့ပိုင်ပိုင်ထုတ်ပေးမိသောငွေကို မည်သည့်ကန့်သတ်ချက်မျှမရှိဘဲ သို့မဟုတ် အသိပေးအကြောင်းကြားမှု မလုပ်ဘဲ သို့မဟုတ် ကျိုးကြောင်းဆီလျော်သည့် အခြားသောနည်းဖြင့် ခုနှိမ်ပိုင်ခွင့်ရှိသည်။

၁၅။ မလွန်ဆန်နိုင်သော ဖြစ်ရပ်များ



ဤဝန်ဆောင်မှုကို ကမ္ဘောဇဘဏ်က ဆောင်ရွက်ပေးနေစဉ်ကာလအတွင်း သဘာဝဘေးအန္တရာယ်၊ စစ်ဖြစ်ပွားမှု၊ ဆန္ဒပြမှု သို့မဟုတ် အလုပ်သမားအငြင်းပွားမှု၊ ကုန်သွယ်ရေးပိတ်ပင်မှု၊ အစိုးရအမိန့်၊ မီးလောင်ခြင်း၊ ရေကြီးခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မုန်တိုင်း သို့မဟုတ် အလွန်ဆိုးရွားသည့် ရာသီဥတုအခြေအနေများ၊ ဆူပူအုံကြွမှု၊ ပုန်ကန်မှု၊ လူထုမငြိမ်မသက်ဖြစ်မှု၊ စီးပွားရေးပိတ်ဆို့အရေးယူမှု၊ သပိတ်မှောက်မှု၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ စက်ချွတ်ယွင်းမှု သို့မဟုတ် အခြားသော မလွန်ဆန်နိုင်သော ဖြစ်ရပ်များသာဖြစ်သည်ဟု ကန့်သတ်ထားမှုမရှိသော်လည်း ယင်းတို့အပါအဝင်ဖြစ်ပြီး ကမ္ဘောဇဘဏ် မှ ကျိုးကြောင်းဆီလျော်စွာ ထိန်းချုပ်နိုင်မှုထက် ကျော်လွန်နေသည့် ဖြစ်ရပ်များကြောင့် အချိန်ကာလတစ်ရပ်အထိ ဖြစ်ပေါ်လာရသည့် မည်သည့်လုပ်ငန်းဆောင်ရွက်ရန် ပျက်ကွက်မှု သို့မဟုတ် နှောင့်နှေးမှုဖြစ်ခြင်းများအတွက်မဆို ကမ္ဘောဇဘဏ်တွင် တာဝန်မရှိကြောင်းကို အသုံးပြုသူသည် နားလည်သဘောတူပါသည်။ ကမ္ဘောဇဘဏ်သည် ယင်းသို့သော အခြေအနေများကြောင့် အဟန့်အတားဖြစ်ခြင်း၊ အတားအဆီးဖြစ်ခြင်း သို့မဟုတ် နှောင့်နှေးနေခြင်းများကြုံတွေ့နေရသည့် အတိုင်းအတာအပေါ်မူတည်၍ အဆိုပါအခြေအနေများ ပြီးဆုံးသွားသည့်အချိန်အထိ ကမ္ဘောဇဘဏ်က ပေးနေသည့် ဤဝန်ဆောင်မှုအား ဆိုင်းငံ့ထားမည် ဖြစ်သည်။ ထိုသို့သောအခြေအနေများ ဆက်လက်ဖြစ်ပျက်နေစဉ်ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများ အတွက် ကမ္ဘောဇဘဏ်အနေဖြင့် ကတ်ကိုင်ဆောင်သူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့်လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။

၁၆။ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် စီးပွားရေးအရေးယူမှုများ

၁၆။၁။ လူပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများနှင့် သဘောတူညီချက်ပြုလုပ်ခြင်း သို့မဟုတ် ၎င်းတို့ပါဝင်သည့် transaction များပြုလုပ်ခြင်းများမှ ကမ္ဘောဇဘဏ်အား တားဆီးပိတ်ပင်မှုပြုလုပ်နိုင်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သို့မဟုတ် အခြားသောနိုင်ငံများ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေများကို ကမ္ဘောဇဘဏ်က လိုက်နာရပါသည်။

၁၆။၂။ ကမ္ဘောဇဘဏ်သည် ၎င်း၏ငွေကြေးခဝါချမှုတိုက်ဖျက်ရေး သို့မဟုတ် အကြမ်းဖက်အဖွဲ့များအား ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးနှင့် စီးပွားကုန်သွယ်မှုပိတ်ဆို့အရေးယူမှုများကို စီမံခန့်ခွဲရေး သို့မဟုတ် ပြည်ထောင်စု



သမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်အခြားသောဥပဒေနှင့် စည်းမျဉ်းများနှင့်မဆိုကိုက်ညီမှုရှိစေရေးအတွက် လိုအပ်သည့်သတင်းအချက်အလက်အားလုံးကို အသုံးပြုသူကပေးအပ်ရမည်။

၁၆။၃။ မည်သည့် transaction မျိုးမဆိုအတွက်မဆို ကမ္ဘောဇဘဏ်က ဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ်များသည် မြန်မာနိုင်ငံ၏ ဥပဒေများကိုသော်လည်းကောင်း၊ အခြားမည်သည့်နိုင်ငံမဆို၏ ဥပဒေများကိုသော်လည်းကောင်း ချိုးဖောက်မှု မရှိကြောင်း အသုံးပြုသူကထုတ်ဖော်ကြေညာပြီး တာဝန်ယူသည်။

၁၇။ အငြင်းပွားမှုဖြေရှင်းခြင်း

၁၇။၁။ ငွေစာရင်းရှင်းတမ်းနှင့် transaction ပြုလုပ်မှုအား လစဉ်တိုက်ဆိုင်စာရင်းညှိရေးသည် ကတ်ကိုင်ဆောင်သူ၏ တာဝန်သာဖြစ်သည်။

၁၇။၂။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များကြောင့် သို့မဟုတ် ယင်းတို့အားဖောက်ဖျက်မှုကြောင့် ပေါ်ပေါက်လာရ သည့် မည်သည့် အငြင်းပွားမှု၊ မနေနပ်မှု၊ ဆွေးနွေးရန်လိုအပ်မှု သို့မဟုတ် သဘောထားကွဲပြားမှုများနှင့်စပ်လျဉ်းပြီး နှစ်ဖွဲ့လုံးသည် ထိုသို့သောကိစ္စရပ်များဖြစ်ပေါ်သည့်နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း ထို အငြင်းပွားမှု၊ မနေနပ်မှု၊ ဆွေးနွေးရန်လိုအပ်မှု သို့မဟုတ် သဘောထားကွဲပြားမှုများကို ဖြေရှင်းနိုင်ရန် အစွမ်းကုန်ကြိုးစားရမည်။ နှစ်ဖွဲ့လုံးအနေဖြင့် ရက်ပေါင်း (၃၀) အတွင်း ဖြေရှင်းချက်တစ်စုံတစ်ရာမရရှိပါက တစ်ဖွဲ့မှတစ်ဖွဲ့သို့စာဖြင့်အသိပေး အကြောင်းကြားပြီး ထို အငြင်းပွားမှု၊ မနေနပ်မှု၊ ဆွေးနွေးရန်လိုအပ်မှု သို့မဟုတ် သဘောထား ကွဲပြားမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ စီရင်ပိုင်ခွင့်ရှိသည့် တရားရုံးများ၏ အပြီးသတ်အဆုံးအဖြတ်ကိုခံယူစေရမည်။ ထိုသို့သောတရားရုံး၏ စီရင်ချက်/ဆုံးဖြတ်ချက်များသည် အတည်ဖြစ်ပြီး နှစ်ဖွဲ့လုံးကလိုက်နာရမည်။

၁၈။ အထွေထွေ

၁၈။၁။ မည်သည့်အကြောင်းကြောင့်မဆို သို့မဟုတ် ကတ် သို့မဟုတ် ATM သို့မဟုတ် POS ကောင်းစွာအလုပ်မလုပ်ခြင်း၊ ထိုသို့သောစက်များတွင်ငွေကြေးအလုံအလောက်မရှိခြင်း၊ စက်ပစ္စည်းချွတ်ယွင်းခြင်း သို့မဟုတ် လျှပ်စစ်ဓာတ်အား

ပြတ်တောက်ခြင်း သို့မဟုတ် အခြားမည်သည့်အကြောင်းများကြောင့် မဆို ကုန်သည်ဖြစ်သူ၏ဆိုင်များတွင် ATM ဝန်ဆောင်မှု သို့မဟုတ် POS terminal များအသုံးပြု၍မရခြင်းအတွက် ကမ္ဘောဇဘဏ်တွင်တာဝန်မရှိစေရ။

- ၁၈။၂။ ATM သည် online တွင်အလုပ်မလုပ်ခြင်း သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာအဟန့်အတားများဖြစ်ခြင်း များဖြစ်ပါက ATM တွင်လုပ်သည့် transaction များ အား ထိုနေ့/နောက်တစ်ရက် အလုပ်ရက် သို့မဟုတ် အနည်းငယ်နောက်ကျပြီး ရေတွက်မှတ်သားသွားမည်ဖြစ်သည်။
- ၁၈။၃။ ကမ္ဘောဇဘဏ်သည် မည်သည့်အကြောင်းပြချက်ကိုမျှမပေးဘဲ ဝန်ဆောင်မှုအသစ်/လျှော့ထားသည့် ဝန်ဆောင်မှုများ အားကို မိတ်ဆက်ပိုင်ခွင့်ရှိသည်။ ကမ္ဘောဇဘဏ်၏ ထိန်းချုပ်နိုင်မှု ထက်ကျော်လွန်သည့် ဖြစ်ရပ်များကြောင့် ကတ်/PIN/Green PIN ပေးပို့မှု နှောင့်နှေးနိုင်သည်။
- ၁၈။၄။ ကတ်ကိုင်ဆောင်သူသည် သူ/သူမ၏ ကတ်ကို ပိတ်သိမ်းရန်ရွေးချယ်ပါက ကမ္ဘောဇဘဏ်၏ဘဏ်ခွဲသို့ ကတ်ကိုင်ဆောင်သူသည် ကိုယ်တိုင်လာရောက်ရမည်။
- ၁၈။၅။ ကတ်ကို ပိတ်သိမ်းသည့်အခါ၊ ကတ်ကိုင်ဆောင်သူသည် ၎င်း၏ ကတ်အား ကမ္ဘောဇဘဏ်သို့ ချက်ခြင်းပြန်လည် ပေးအပ်ရမည်။
- ၁၈။၆။ ကမ္ဘောဇဘဏ်သို့ ကတ်ကိုင်ဆောင်သူကပေးထားသည့် သူ/သူမ၏လိပ်စာ၊ ဆက်သွယ်ရန်ဖုန်း (သို့မဟုတ်) အခြား အချက်အလက်တစ်ခုခု အပြောင်းအလဲဖြစ်ပါက ကတ်ကိုင်ဆောင်သူသည်ဘဏ်သို့ ဖြစ်နိုင်သမျှစောလျင်စွာ အကြောင်းကြားရမည်။
- ၁၈။၇။ ငွေစာရင်းမူဝါဒပြောင်းလဲမှုရှိပါက ကတ်အခြေအနေကို အပိတ်လုပ်ရန် ကတ်ကိုင်ဆောင်သူသည် ကမ္ဘောဇဘဏ်သို့ အကြောင်းကြားရန် အပြည့်အဝ တာဝန်ရှိပါသည်။ ကမ္ဘောဇဘဏ်သည် ငွေစာရင်းအခြေအနေ ပြောင်းလဲခြင်းကြောင့် ကတ်အခြေအနေပြောင်းလဲခြင်းနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်ဘက်မှ မည်သည့်တာဝန်မျှမရှိပါ။
- ၁၈။၈။ ဤဝန်ဆောင်မှုအား မည်သည့်အချိန်တွင်မဆို မည်သည့်အကြောင်းကြောင့်ဖြစ်စေ ကမ္ဘောဇဘဏ်၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ ပယ်ဖျက်ခြင်း သို့မဟုတ် ရုတ်သိမ်းခြင်းတို့အား ဆောင်ရွက်နိုင်မည်ဖြစ်သည်။
- ၁၈။၉။ အထက်ဖော်ပြပါစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ဖတ်ရှု၊ နားလည်ကြောင်းအသိအမှတ်ပြုသည့် အနေဖြင့် ကတ်ကိုင်ဆောင်သူသည် လက်မှတ်ထိုးပြီးဖြစ်သည့် လျှောက်လွှာအားပြန်ပေးအပ်ရမည်။

၁၉။ ဉာဏပစ္စည်းပိုင်ဆိုင်ခွင့်



ကမ္ဘောဇဘဏ်၏ဝတ်ဆိုက်နှင့် စာရွက်စာတမ်းအားလုံးတွင် အကြောင်းအရာအဖြစ်ဖြင့်ဖြစ်စေ၊ စကားအသုံးအနှုန်း ပုံစံအဖြစ် ဖြင့်ဖြစ်စေ ပါရှိသော ကုန်အမှတ်တံဆိပ်၊ သင်္ကေတ၊ စာလုံးအမှတ်အသား၊ လုပ်ငန်းဝန်ဆောင်မှု အမှတ်အသား၊ ကုန်အမှတ်တံဆိပ်အမည်နှင့် ဒီဇိုင်းလက်ရာအားလုံး၏ ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်အရပ်ရပ်သည် ကမ္ဘောဇဘဏ်၏ မူပိုင်ဖြစ်သည်။ ကတ်ကိုင်ဆောင်သူသည် ကမ္ဘောဇဘဏ်၏ ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ကို ကိုယ်ကျိုးအတွက် သုံးစွဲခြင်းမပြုရ သို့မဟုတ် ကမ္ဘောဇဘဏ်မှ စာဖြင့်ရေးသားထားသော ကြိုတင်ခွင့်ပြုချက် ရရှိထားခြင်းမရှိဘဲ မည်သည့်ကိစ္စကိုမဆို ကြော်ငြာခြင်းမပြုရ။ ကတ်ကိုင်ဆောင်သူသည် ကမ္ဘောဇဘဏ်၏ပုံရိပ်၊ ကုန်အမှတ်တံဆိပ်၊ လုပ်ငန်းအမည် သို့မဟုတ် အခြားဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ကို ထိခိုက်ပျက်ပြားစေနိုင်သည့် မည်သည့်ပြုလုပ်မှုမျိုးကိုမဆို ပြုလုပ်ခွင့်ရှိမည်မဟုတ်ပါ သို့မဟုတ် အခြားသူက ပြုလုပ်ခြင်းကိုလည်း ခွင့်ပြုပေးပိုင်ခွင့်ရှိမည်မဟုတ်ပါ။

၂၀။ ပြင်ဆင်ခြင်း

ဤစည်းကမ်းချက်များပါ မည်သည့်ပြဋ္ဌာန်းချက် သို့မဟုတ် ဝန်ဆောင်မှု နှင့်/သို့မဟုတ် မည်သည့်အဖိုးအခကိုမဆို မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မည်သည့်ကြိုတင်အကြောင်းကြားခြင်းကိုမျှ ပြုလုပ်ခြင်းမရှိဘဲ ကမ္ဘောဇဘဏ်သည် ၎င်း၏တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ပြင်ဆင်ခွင့်၊ မွမ်းမံခွင့်၊ အစားထိုးပိုင်ခွင့်၊ ပယ်ဖျက်ခွင့် သို့မဟုတ် ရုတ်သိမ်းပိုင်ခွင့် အပြည့်အဝရှိကြောင်းကို ကတ်ကိုင်ဆောင်သူက သိရှိသဘောတူပါသည်။ ဝတ်ဆိုက်တွင် ဖော်ပြပေးထားမည့် ပြင်ဆင်ချက်များအပါအဝင် ဤစည်းမျဉ်းစည်းကမ်းချက်များကို ပုံမှန်ဖတ်ရှုစစ်ဆေးသွားရန် ကတ်ကိုင်ဆောင်သူတွင် တာဝန်အပြည့်အဝရှိပါသည်။ အပြောင်းအလဲတစ်ရပ် သို့မဟုတ် အပြောင်းအလဲများ ပြုလုပ်ပြီးနောက် မည်သည့် ကတ် ဝန်ဆောင်မှုလုပ်ငန်းကိုမဆို အသုံးပြုခြင်းသည် အပြောင်းအလဲများဆောင်ရွက်ထားရှိပြီးဖြစ်သည့် စည်းကမ်းချက်များနှင့်သာ သက်ဆိုင်သည်။

၂၁။ လွှဲပြောင်းခြင်း

ဤစည်းမျဉ်းစည်းကမ်းချက်သတ်မှတ်ချက်များအရ ကတ်ကိုင်ဆောင်သူသည် ကမ္ဘောဇဘဏ်၏ စာဖြင့်ရေးသားဖော်ပြထားသော သဘောတူညီချက်မရှိဘဲ ၎င်း၏ အခွင့်ရေး သို့မဟုတ် တာဝန်ဝတ္တရားများ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ လွှဲပြောင်းတာဝန်ပေးအပ်ခြင်းမပြုရဘဲ၊ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များတွင် ပါဝင်သောမည်သည့် အစိတ်အပိုင်းကို ဖြစ်စေ ဖော်ဆောင်ရန်အတွက် မည်သည့်ထပ်ဆင့်စာချုပ်ကိုမဆို ချုပ်ဆိုခြင်းမပြုရ။



၂၂။ အာမခံခြင်း

ဝန်ဆောင်မှုအသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်အဖြစ် ဝန်ဆောင်မှုများအား တရားဥပဒေနှင့်ကိုက်ညီခြင်းမရှိသည့် မည်သည့်ရည်ရွယ်ချက်မျိုးအတွက်မဆို အသုံးပြုမည်မဟုတ်ပါကြောင်း အသုံးပြုသူက ကမ္ဘောဇဘဏ်အား အာမခံသည်။ ဝန်ဆောင်မှုများကို အသုံးပြုမှုနှင့် စပ်လျဉ်းသည့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ နည်းဥပဒေနှင့် ပြဋ္ဌာန်းဥပဒေအရပ်ရပ်ကို လိုက်နာရန် ကတိကိုင်ဆောင်သူမှ သဘောတူသည်ဖြစ်သည်။

၂၃။ ဆက်လက်အသက်ဝင်ခြင်း

ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက်တစ်ရပ်စီတိုင်းသည် အခြားပြဋ္ဌာန်းချက်များနှင့်မတူဘဲ သီးခြားသက်ဝင်မှု ရှိမည်ဖြစ်သည်။ ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် တရားဝင်မှုမရှိတော့ခြင်း၊ ပျက်ပြယ်ခြင်း သို့မဟုတ် ဥပဒေတစ်ရပ်ရပ်အရ အာဏာသက်ရောက်မှုမရှိတော့ခြင်းများဖြစ်လာပါက ယင်းအပိုင်းသည်သာ ပျက်ပြယ်မည်ဖြစ်ပြီး ကျန်ပြဋ္ဌာန်းချက်များအား ထိခိုက်စေခြင်း သို့မဟုတ် ပျက်ပြယ်စေခြင်းများရှိမည်မဟုတ်ဘဲ ကျန်ပြဋ္ဌာန်းချက်များသည် ဆက်လက်အသက်ဝင်နေမည်ဖြစ်သည်။

၂၄။ စွန့်လွှတ်ခြင်း

မည်သည့်အချိန်တွင်မဆို ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များတွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက် (များ) အား အသက်ဝင်စေရန်အတွက် ဆောင်ရွက်ရန် မည်သည့်အဖွဲ့မဆိုက ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းသည် ထိုသို့သောအဖွဲ့က အခွင့်အရေးများအား စွန့်လွှတ်လိုက်ခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုခြင်းမရှိစေရ။

၂၅။ သက်ဆိုင်မှုမရှိခြင်း

ဤစည်းကမ်းချက်များပါ မည်သည့်ပြဋ္ဌာန်းချက် (များ) ကိုမဆို မည်သည့်အချိန်တွင်မဆို အကျိုးသက်ရောက်မှုမရှိအောင် ဆောင်ရွက်ရန် မည်သည့်ဖက်ကမဆို ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းကို ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက် တစ်ခုစီတိုင်းနှင့် ပြဋ္ဌာန်းချက်အရပ်ရပ်ကို အာဏာသက်ရောက်အောင် လုပ်ဆောင်ပိုင်ခွင့်အား စွန့်လွှတ်ခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ကောက်ယူခြင်းမရှိစေရ။



၂၆။ လွှမ်းမိုးသောဥပဒေနှင့် အငြင်းပွားမှုဖြေရှင်းခြင်း

ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပာယ်ဖွင့်ဆိုရမည်ဖြစ်ကာ ဤစည်းမျဉ်းစည်းကမ်းများမှ သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်းများအရ ပေါ်ပေါက်လာသော မည်သည့်အငြင်းပွားမှုကိုမဆို စီရင်ဖြေရှင်းပိုင်ခွင့်အာဏာသည် မြန်မာနိုင်ငံရှိ တရားရုံးများတွင်သာ ရှိစေရမည်ဖြစ်သည်။

၂၇။ ဘာသာစကား

ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ပြုလုပ်ထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ်သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သော ကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူရမည်ဖြစ်သည်။

